

သည်မရှိ။ 心情丝毫没有沉重之感。

ချင်လို ကထာ <khyin lo> 愿, 希望: အခြေအနေအရပ်ရပ်ကိုသည် အတိုင်းထား ~ လာသည်။ 希望保持这种状况。

ချင်း I နှု၊ ① <gyin:> 姜, 姜芽 Zingibar Officinale (ginger) ② <khyin> 胎衣, 胞衣 ③ 钦族 ④ (合) 歌曲 ⑤ 内侍, 宦官, 内臣 ⑥ (俚) 筒裙 II က၊ <khyin:> ① 穿透, 穿过, 透过: ကမ္ဘာ ~ အောင်တည်ရှိနေမည်ဖြစ်သည်။ 将与世长存。② (古) 出现 III နှု၊ <khyin:> 他, 那个人 IV ဝ၊ <khyin:> ① 置名词、代词后形成付词词组, 意为“……之间”: လူ ~ 人与人之间 / လူလူ ~ ခေါင်းပုံ ဖြတ်တဲ့နေ့ရက် 人剥削人的制度 / လူမှုစနစ် ~ မတူတဲ့နိုင်ငံများ 社会制度不同的国家 / ဝေးဝေး ~ လှဲလှဲ ~ ရင်ဆိုင်ရမည်။ 必须针锋相对。② 置量词后形成付词, 表示“单独”, တဦး ~ သီချင်းဆိုသည်။ 独唱。③ 加于重叠动词之后, 表示“……就……”: ရောက်ရောက် ~ 一到就… ④ 与 မ … မ 连用表示“不到……程度不……”: “直到…为止”: မဆုံးမ ~ ဝိုင်းလှုပ်ကြသည်။ 在未完前都在一起干, 谁也不停手。⑤ 表示以同样态度回报: ချစ်လျှင်ချစ် ~ မုန်းလျှင်မုန်း ~ ။ 他爱我, 我就爱他, 他恨我, 我就恨他。⑥ 当(夜、天、年、月…): ည ~ 当夜 / နေ့ ~ 当天 / နှစ် ~ 当年 / လ ~ 当月 / တနေ့ ~ 当天 / ညသွင်း ~ ပြီးသည်။ 当夜就完成了。 / နေ့ ~ ပြန်လာသည်။ 当天回来。

ချင်းခါး နှု၊ <gyin: ga:> 苦瓜

ချင်းချင်း ကဝ၊ <khyin: gyin:> 相互之间, 彼此之间, ရဲဘော် ~ ညာတာသင့်သည်။ 同志之间应该互相体谅。 / သူတော် ~ သတင်းလေ့လေ့ပေါင်းဖက်တွေ။ (成) 物以类聚, 人以群分。

ချင်းခြောက် နှု၊ <gyin: gyaut> ① 干姜 ② 精姜

ချင်းစောင် နှု၊ <khyin: saun> 钦族人制的毯子

ချင်းစိမ်း နှု၊ <gyin: zein:> 生姜

ချင်းစိမ်းတက် နှု၊ <gyin: zein: det> 姜芽

ချင်းတ နှု၊ <khyin: ta'> = ခြင်းတ

ချင်းတက် နှု၊ <gyin: det> 姜芽

ချင်းတင်းမြစ် နှု၊ <khyin: dwin: myit> 亲敦江(伊洛瓦底江上游最大的支流)

ချင်းတင်းလက် နှု၊ <khyin: dwin: let> 亲敦江流域制造的大船。

ချင်းနင်း က၊ <khyin: nin:> 侵入, 进入, 冲入, 闯入: အထက် ဝပ်ပြည့်အတွင်း ~ ဝင်ရောက်ပြီ။ 已经满八十岁了。 / ရန်သူတွေနယ်စပ်ကို ~ ဝင်ရောက်နှောက်ယှက်ကြတယ်။ 敌人侵入边境骚扰。 / မိုးရာသီ ~ ဝင်ရောက်ခြင်းမပြုမီ 在雨季未到来之前

ချင်းပေါက် ဝ၊ <gyin: baut> 当(天、年、月…): နေ့ ~ ခရီး 当天可到的路程 / တက္ကသိုလ်ဝင်စာမေးပွဲကိုနှစ် ~ အောင်

သည်။ 当年就考取了大学。

ချင်းဖိုး / ချင်းဖြိုး နှု၊ <gyin: phi:> 长了很多叉的姜

ချင်းဖော နှု၊ <gyin: phaw:> 景颇族, 也写 ဂျိန်းဖော့

ချင်းဖောက် က၊ <gyin: phaut> 突破, 穿过: ဝိုင်းရံထားသည့် ရန်သူ့ တပ်များကို ~ ရှိထွက်သွားသည်။ 突破了敌军的包围圈。

ချင်းဖား နှု၊ <khyin: ya:> 【植】白饭树, 灌木, 树皮光滑, 树叶对生, 有 ရေ ~ ကျန်း ~ 之分 Fluggea Leucopyrus

ချင်းဖားဖြူ နှု၊ <khyin: ya: byu> 【植】一种白饭树 Fluggea Microcarpa

ချင်းသေး နှု၊ <khyin: thei:> (女筒裙) 窄

ချင်းသုပ် နှု၊ <gyin: dhout> 拌姜丝 (一种缅甸食品。用水浸过的细姜丝拌以豆粉、芝麻、香油、炸豆、花生、盐、炸大蒜片、小虾米等做成)

ချင်းဥ နှု၊ <gyin: u'> = ချင်းတက်

ချောင် I နှု၊ ① <gyaun> 偏僻的地方 ② 角落; 内室 ③ 谷、峡谷 ④ <khyaun> 一种高背篓 ⑤ (方) 铁桶 II က၊ <khyaun> ① 松, 松弛, 宽, 宽畅 ② 消瘦: သူ၏မျက်နှာအနည်းငယ် ~ သွားသည်။ 他的脸有点消瘦了。③ 舒适, 不艰难, 容易: အနေ ~ သည်။ 日子过得舒适。

ချောင်ကောင်း က၊ <gyaun kaun:> 偏僻: ~ သောနေရာ 偏僻的地方

ချောင်ကုပ် က၊ <gyaun kout> 躲在角落里: တယ်နှယ်-ကိုယ်လူ့ တလော ~ လှချေလား။ 老兄, 最近躲到哪儿去了?

ချောင်ကျ က၊ ① <gyaun kya'> 偏僻, 僻静: ခင်ဗျားတို့ကျောင်းကန်နဲ့ ~ တယ်ဗျာ။ 你们学校有点偏僻。③ <khyaun kya'> 消瘦: ခုတလောသူ့သိသာသာကြီး ~ သွားသည်။ 他近来明显地瘦了。

ချောင်ကြား နှု၊ <gyaun gya:> 偏僻处, 角落: ~ ထပ်ရှာပြီ ပြီ။ 偏僻角落都找遍了。

ချောင်ကြိုချောင်ကြား နှု၊ <gyaun gyo gyaun gya:> 偏僻处, 角落, 穷乡僻壤

ချောင်ခို က၊ <gyaun kho> ① 隐居, 匿居 ② (喻) 偷懒: ချောင်ခိုတတ်ပါဘူး။ 他是不会偷懒的。

ချောင်ချိ က၊ <khyaun gyi'> 宽松, 宽裕, 顺当, 顺畅: ပြည်သူများသည် ~ စွာနေထိုင်နိုင်ကြပြီဖြစ်သည်။ 人民生活富裕了。 / အသွားရအလှာရ ~ သည်။ 交通方便。 / ဆင်တ ကောင်ပင်ချောင်ချောင်ချိချိဝင်နိုင်သည်။ 一头象都能顺当地通过。

ချောင်ချွဲ က၊ <khyaun khye'> = ချောင်ချိ

ချောင်ချောင် ကဝ၊ <khyaun gyaun> (古) 容易, 舒舒服服: အလုပ်မလုပ်ပဲတမင်း ~ စားချင်လိုဘယ်ရမလဲ။ 不干活又想吃现成饭那怎么行呢?

ချောင်ချောင်ချွဲချွဲ ကဝ၊ <khyaun gyaun khye' gye'> 宽裕,